



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

မာတိကာစဉ်

- | | | |
|----|--|-------|
| ၁။ | မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေနှင့်နည်းဥပဒေများအကြောင်း သိကောင်းစရာ။ | ၂-၃ |
| ၂။ | အရှေ့တောင်အာရှကျွန်းကလေးယားလက်နက်ကင်းစင်ရေးသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်။ | ၄-၆ |
| ၃။ | ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌အခွန်နုတ်ယူပေးသွင်းစေခြင်း နှင့် စပ်လျဉ်းသည့်သတင်းစဉ်။ | ၇-၈ |
| ၄။ | ဗီယက်နမ်နိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍လေ့လာတင်ပြခြင်း။ | ၉-၁၀ |
| ၅။ | OpenAI ကုမ္ပဏီသည် New York Times သတင်းစာမှ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်မှုကို ရင်ဆိုင်ရဖွယ်ရှိခြင်း။ | ၁၁-၁၃ |



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်

မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေနှင့် နည်းဥပဒေများအကြောင်း သိကောင်းစရာ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုပေးနေသော မြန်မာဥပဒေသတင်းအချက်အလက် စနစ်(MLIS)တွင် ယခုသိတင်းပတ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည့် ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေ ၃ ခု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့်ဥပဒေ ၁ ခု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာရေး လုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေခြင်း အမိန့်ကြော်ငြာစာ ၁ ခု နှင့် ရန်ကုန်စတော့ အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre- Listing Board - PLB)တွင် မှတ်ပုံတင်မည့်ကုမ္ပဏီများ အတွက် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ ၁ ခု၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ ထုတ်ပြန်သည့် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပြေးဆွဲသည့် လျှပ်စစ်သုံးယာဉ်များ ကို ကြီးကြပ်စီမံခန့်ခွဲရန် စည်းကမ်းများ ၁ ခု တို့ကို အများပြည်သူများ လွယ်လင့်တကူကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ်-၅၄/၂၀၂၃ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်ခဲ့ရာ ပုဒ်မ ၉၊ ပုဒ်မ(ခ)တွင် “အသက်(၄၅)နှစ်ပြည့်ပြီးသူ” အစား “အသက်၅၀နှစ်ပြည့်ပြီးသူ” ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၅-၈-၂၀၂၃ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်-၆၃/၂၀၂၃ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေခြင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့် ကြော်ငြာစာမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည် ဟု ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

သို့ဖြစ်ပါ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် အသက်မွေးဝမ်းကြောင်းပညာရပ် လုပ်ငန်းမှ ဝင်ငွေအပေါ်အခွန်ပေးဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဤအမိန့်ကြော်ငြာစာတွင် အသေးစိတ် လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။

e- Government ဌာနခွဲ
ဝန်ကြီးရုံး
ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

အရှေ့တောင်အာရှ နူကလီးယားလက်နက်ကင်းစင်ရေးသဘောတူစာချုပ်၏နောက်ဆက်တွဲစာချုပ်

၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အရှေ့တောင်အာရှ နူကလီးယားလက်နက်ကင်းစင်ရေးသဘောတူစာချုပ် (Treaty of Southeast Asia Nuclear Weapon - Free Zone - SEANWFZ Treaty) ကို လက်မှတ်ရေးထိုးခဲ့ပြီး အရှေ့တောင်အာရှဒေသကို နူကလီးယားနှင့် အခြားသော အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်ကင်းစင်သောဒေသ အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် ကတိကဝတ်ပြုခဲ့ပါသည်။ အဆိုပါ စာချုပ်ကို ဘန်ကောက်စာချုပ် (Bangkok Treaty) ဟုလည်း လူသိများပြီး ဘန်ကောက်စာချုပ်တွင် နောက်ဆက်တွဲစာချုပ် (Protocol) တစ်ခုရှိပါသည်။


လတ်တလောတွင် ဘန်ကောက်စာချုပ်၏ နောက်ဆက်တွဲကို နူကလီးယားလက်နက်ပိုင် မည်သည့်နိုင်ငံကမှ လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုခြင်းမရှိသေးပါ။ အရှေ့တောင်အာရှ နူကလီးယားလက်နက်ကင်းစင်ရေးသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်သည် နူကလီးယား လက်နက်ပိုင်နိုင်ငံများမှ တရားဝင်စည်းနှောင်ထားသော လုံခြုံရေးအာမခံချက်များကို ပေးဆောင် ထားပြီး စာချုပ်ပါ မည်သည့်အဖွဲ့ဝင်နိုင်ငံကိုမျှ နူကလီးယား လက်နက် အသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမပြုရကြောင်း ဖော်ပြထားပါသည်။ အရှေ့တောင်အာရှ နူကလီးယားလက်နက် ကင်းမဲ့ရေးအတွင်း နူကလီးယားလက်နက် အသုံးမပြုရန် သို့မဟုတ် နူကလီးယားလက်နက် အသုံးပြု၍ ခြိမ်းခြောက်ခြင်းမပြုရန် ဆက်လက်ဆောင်ရွက်နေပါသည်။

အရှေ့တောင်အာရှ နူကလီးယားလက်နက်ကင်းစင်ရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးကတည်းကစာချုပ်ဝင်နိုင်ငံများသည် နူကလီးယားလက်နက်ပိုင်နိုင်ငံများ(Nuclear Weapon States - NWS) ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ်သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်း၊ ဗြိတိန်နှင့်မြောက်ပိုင်းအိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စုတို့သည်အရှေ့တောင်အာရှနူကလီးယား လက်နက်ကင်းစင်ရေး သဘောတူစာချုပ်အား နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်းဖြင့် အသိအမှတ်ပြုရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အချိန်အတော်ကြာ



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

တောင်တရုတ်ပင်လယ်တွင် ကမ်းဦးရေတိမ်ပိုင်းနှင့် သီးသန့်စီးပွားရေးဇုန်တို့ကို ရှင်းလင်းစွာ မသတ်မှတ်ထားသည့်ကိစ္စအား နျူကလီးယားလက်နက်ပိုင်နိုင်ငံများက ထောက်ပြခဲ့ပါသည်။ နောက်ဆက်တွဲစာချုပ်တွင်ပါဝင်သူများ မျှော်လင့်ရမည့် လုံခြုံရေးအာမခံချက်များ မရှိဘဲ ဥပဒေအရ တရားဝင်စည်းနှောင်မှုရှိသော သဘောသဘာဝနှင့်ဆိုင်သည့် ကိစ္စရပ်များ၊ နျူကလီးယားလက်နက်များ တင်ဆောင်နိုင်သော သင်္ဘောများဖြင့် ဆိပ်ကမ်းခေါ်ဆိုရန် ခွင့်ပြုခွင့်နှင့်စပ်လျဉ်းသည့် စာချုပ်ပါ စကားရပ်များမှာ မရေရာသောစွပ်စွဲမှုများနှင့် စာချုပ်အကောင်အထည်ဖော်မှုကို သေချာစေရန်စာချုပ်အရဖွဲ့စည်းထားသော အလုပ်အမှုဆောင်အဖွဲ့အသီးသီး၏ ရှေ့မှောက်တွင် ကိုယ်စားပြုရမည့် နောက်ဆက်တွဲစာချုပ်ပါအဖွဲ့ဝင်များ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာအခွင့်အရေးများကို အမေရိကန်နိုင်ငံကလည်း အတိအလင်းဖော်ပြခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံရေးရာဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Sources: <https://www.un.org/nwzf/fr/content/protocols-nuclear-weapon-free-zone-treaties>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်

ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေခြင်းနှင့်စပ်လျဉ်းသည့် သတင်းစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းအတွက်ရရှိသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေခြင်း နှင့်စပ်လျဉ်း သည့် အမိန့်ကြော်ငြာစာကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ၂၅-၈-၂၀၂၃ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ် ၆၃/၂၀၂၃ ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကြော်ငြာစာတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်ကြော်ငြာစာထုတ်ပြန်ချက်အရပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင်ကျန်းမာရေး စောင့်ရှောက်မှုပေးသူများကို အခကြေးငွေပေးချေရာ၌ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် ငွေထုတ် ပေးချိန်တွင် ပေးချေငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေ ခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူ၍ နုတ်ယူထားသည့်နေ့မှ ၁၅ ရက်အတွင်း ငွေလက်ခံရရှိသူ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူအမည်ဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံး သို့မဟုတ် အလယ်အလတ် အခွန်ထမ်း များဆိုင်ရာ အခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံး၏ ဘဏ်ငွေစာရင်းသို့ ပေးသွင်း ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများတွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထား သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသို့ လစဉ်ပေးချေသည့်လစာငွေဖြစ်ပါကပင်ရင်းမှနုတ်ယူ ပေးသွင်းသည့် ဝင်ငွေခွန်ကို နုတ်ယူပေးသွင်းရန် မလိုအပ်ဘဲ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် လစာ ခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ထမ်းဆောင်သည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လစာ ခေါင်းစဉ်မှ ဝင်ငွေသာရရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှအပ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများသည် မိမိတို့ရရှိသည့် ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ နှင့်အညီ သတ်မှတ်ကာလ အတွင်း နှစ်စဉ်ဝင်ငွေကြေညာလွှာပေးပို့၍ ဝင်ငွေခွန်စည်းကြပ်မှုခံယူရမည်ဖြစ်ကြောင်း နှင့် မြို့နယ်



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

အခွန်ဦးစီးဌာနမှူးသည်ဝင်ငွေခွန်နှစ်ကုန်ဆုံးပြီးနောက်အခွန်စည်းကြပ်မှုဆောင်ရွက်ရာတွင်ပင်ရင်းမှ နုတ်ယူပေးသွင်းခဲ့သည့် ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိမ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အမိန့်နှင့်ညွှန်ကြားချက်များဌာနခွဲ
ဥပဒေမူကြမ်းစိစစ်ရေးဌာနခွဲ
ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းအမြစ်- စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန



ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ လေ့လာတင်ပြခြင်း

ဗီယက်နမ်နိုင်ငံအစိုးရ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒအရ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတစ်ရပ်ကို ခွင့်မပြုမီ အဆိုပါရင်းနှီးမြှုပ်နှံမှု၏ ငွေကြေးထိန်းချုပ်မှုကို မတည်ရင်းနှီးငွေ စာရင်းဖွင့်လှစ်ခြင်းစနစ်ဖြင့် စီမံဆောင်ရွက်ပါသည်။ ဗီယက်နမ်နိုင်ငံ၌ တိုက်ရိုက် မဟုတ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် တိုက်ရိုက်မဟုတ်သော ရင်းနှီးမြှုပ်နှံမှု ငွေစာရင်းအကောင့်ဖွင့်ရန်နှင့် တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရာတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မတည်ငွေစာရင်းအကောင့်ဖွင့်ရန် လိုအပ်မည်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံတွင် အမျိုးသားအကျိုးစီးပွားကိုအခြေခံပြီး နိုင်ငံခြားသားနှင့် ရင်းနှီးမြှုပ်နှံသူ များ၏ ရင်းနှီးမြှုပ်နှံမှုကို လွှမ်းခြုံသည့် တစ်ခုတည်းသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း တွေ့ရပါသည်။ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားသားများသည် World Trade Organization (WTO) ၏ သဘောတူညီချက်များ၊ ဗီယက်နမ်နိုင်ငံမှ လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာစာချုပ် များနှင့် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော စာချုပ်များ၊ စီးပွားရေးလုပ်ငန်းများဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ လုံခြုံရေးဆိုင်ရာဥပဒေ၊ နိုင်ငံခြားငွေလဲလှယ်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် အခြားသောဥပဒေပြဋ္ဌာန်းချက်များ အပါအဝင် ရင်းနှီးမြှုပ်နှံမှု နှင့် သက်ဆိုင်သည့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ပါသည်။

World Trade Organization (WTO) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းအတွက် ဗီယက်နမ်နိုင်ငံ အနေဖြင့် အချို့သောဝန်ဆောင်မှုကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဈေးကွက်ဖွင့်လှစ်ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ယခုအချိန်အထိအချို့ဝန်ဆောင်မှုကဏ္ဍများနှင့်စပ်လျဉ်း၍ နိုင်ငံခြားသားအများဆုံး ပိုင်ဆိုင်မှုရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများအပေါ်ကန့်သတ်ချက်အချို့ရှိနေဆဲဖြစ်ပါသည်။ ဥပမာအားဖြင့် ကြော်ငြာကဏ္ဍတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုသူများက ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းကြော်ငြာလုပ်ငန်းကုမ္ပဏီ နှင့် ဖက်စပ်စာချုပ်ချုပ်ဆို၍ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း များနှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဟု ဖော်ပြထားပါသည်။

ပြင်ပနိုင်ငံများ၏ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ (Foreign State-owned enterprises - SOEs) နှင့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (sovereign wealth funds- SWFs) များနှင့်စပ်လျဉ်း၍ ဗီယက်နမ် နိုင်ငံတွင် သီးခြားဥပဒေမရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက ဗီယက်နမ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည် ဖြစ်ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကင်းလွတ်ခွင့်သက်သာခွင့်များနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုသက်တမ်း တစ်ခုလုံး သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ပိုင်းအတွက် အခွန်နှုန်းထားများ ကင်းလွတ်ခွင့်ပေးခြင်းနှင့် လျှော့ချခြင်း၊ သတ်မှတ်ထားသော ပိုင်ဆိုင်မှု များအတွက် သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ မြေငှားရမ်းခလျှော့ချခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်းတို့ကို တွေ့ရှိရပြီး မြေနှင့် ရေပြင်ငှားရမ်းခြင်း အခကြေးငွေဆိုင်ရာ ဥပဒေတွင် မြေငှားရမ်းခြင်း ကင်းလွတ်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့် ကဏ္ဍများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံအသစ် အတွက် ၃ နှစ်၊ ခက်ခဲသောလူမှု စီးပွားအခြေအနေများ ရှိသည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ၇ နှစ်၊ အထူးခက်ခဲသော လူမှုစီးပွားအခြေအနေများ ရှိသည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ၁၁ နှစ်၊ ခက်ခဲသော လူမှုစီးပွားအခြေအနေရှိသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အထူးမြှင့်တင်သည့် ကဏ္ဍများစာရင်းပါ စီမံကိန်းများအတွက် ၁၅ နှစ်၊ အထူးခက်ခဲသော လူမှု စီးပွား အခြေအနေရှိသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အထူးမြှင့်တင်သည့် ကဏ္ဍများ စာရင်းပါ စီမံကိန်းများအတွက် ရင်းနှီးသည့် သက်တမ်းတစ်ခုလုံးအား မြေငှားခသက်သာခွင့် ပေးထား ပါသည်။ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ဆောင်ရွက်လိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မှတ်ပုံတင် သက်သေခံလက်မှတ်ရရှိရန် အချိန်ကာလသည် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ လိုအပ်သော စာရွက်စာတမ်းများပြည့်စုံသည့်နေ့မှ ၁၅ ရက်သာ ကြာမြင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

သို့ပါ၍ ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒများ အပေါ်အခြေခံ၍ သက်ဆိုင်ရာဥပဒေများနှင့်အညီ မြေငှားရမ်းခ သက်သာခွင့်၊ အခွန်ကင်းလွတ်ခွင့် တို့ကို ခွင့်ပြုထားကြောင်း တွေ့ရှိရပါသည်။

စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

ကျမ်းကိုးစာရင်း

- Foreign Investment Review, Vietnam www.lexology.com/gtdt
- Ministry of Planning and Investment, FOREIGN INVESTMENT AGENCY (www.mpi.gov.vn)



OpenAI ကုမ္ပဏီသည် New York Times သတင်းစာမှ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်မှုကို ရင်ဆိုင်ရဖွယ်ရှိခြင်း

ယခုနှစ်တွင် ညာဏ်ရည်တု (AI) ဆိုင်ရာ တိုးတက်မှုများကို ကြီးမားစွာ မြင်တွေ့ခဲ့ရသော်လည်း မျိုးဆက်သစ်ညာဏ်ရည်တု (AI) နှင့် ပတ်သက်၍ မူပိုင်ခွင့်ဆိုင်ရာစိုးရိမ်မှုများမှာ မြင့်တက်လာသည်။ မကြာသေးမီက New York Times သတင်းစာသည် OpenAI ကုမ္ပဏီကို တရားစွဲဆိုရန် စဉ်းစားသည်ကို တွေ့ရပါသည်။ OpenAI သည် အသုံးများသော AI မော်ဒယ် ChatGPT (Chat Generative Pre-trained Transformer- ChatGPT သည် OpenAI ကုမ္ပဏီမှ ဖန်တီးထားပြီး ညာဏ်ရည်တု အတွက် ဘာသာစကားကို အခြေပြု၍ လေ့ကျင့်ပေးထားကာ မေးမြန်းမှုများကို ပြန်လည်ဖြေဆိုပေးနိုင်သည့် စနစ်တစ်ခုဖြစ်သည်) အတွက် တာဝန်ရှိသည့် ကုမ္ပဏီဖြစ်သည်။ New York Times သတင်းစာမှ OpenAI ကုမ္ပဏီအား ဖြစ်နိုင်ချေရှိသည့် တရားစွဲဆိုလာနိုင်မှုမှာ မူပိုင်ခွင့်ချိုးဖောက်မှုနှင့် စပ်လျဉ်း၍ စွပ်စွဲလာနိုင်သည်။ အသုံးပြုသူများ၏ မေးခွန်းများကို ဖြေဆိုရန်အတွက် ChatGPT ကို လေ့ကျင့်ပေးရန် New York Times ဝက်ဘ်ဆိုက်မှ မူရင်းအကြောင်းအရာများအား တရားမဝင်ကူးယူထားခြင်းဖြစ်သည်ဟု New York Times သတင်းစာမှ စောဒကတက်နိုင်ကြောင်းသိရှိရပါသည်။

တုံ့ပြန်မှုအနေဖြင့် OpenAI ကုမ္ပဏီသည် တရားမျှတသောအသုံးပြုမှုကာကွယ်ရေးကို အခိုင်အမာပြုလုပ်ရန် ကြိုးစားနိုင်သည်။ တရားရုံးသည် တရားဝင်ချိုးဖောက်သည်ဟု စွပ်စွဲထားသော အသုံးပြုမှု၏ ရည်ရွယ်ချက်နှင့် စရိုက်လက္ခဏာ၊ မူပိုင်ခွင့်ရထားသော အလုပ်၏ သဘောသဘာဝ၊ ကူးယူထားသော အကြောင်းအရာ၏ပမာဏနှင့် အရေးပါမှု၊ မူရင်းအလုပ်အတွက် ဈေးကွက်အပေါ် အသုံးပြုမှုနှင့် အကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ တရားရုံးသည် တရားမျှတသောအသုံးပြုမှုကာကွယ်ရေးကို လိုက်နာကြောင်းတွေ့ရှိပါက ကူးယူထားသော်လည်း ချိုးဖောက်မှုအတွက် တာဝန်ရှိမည်မဟုတ်ပါ။

တရားမျှတသောအသုံးပြုမှုစမ်းသပ်မှု၏ စတုတ္ထအချက်မှာ OpenAI ကုမ္ပဏီ ကို မျက်နှာသာမပေးသေးပေ။ New York Times သတင်းစာသည် OpenAI ကုမ္ပဏီကို သတင်းစာနှင့် ပြိုင်ဖက်



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

ဖြစ်လာနိုင်သည်ဟု စွပ်စွဲထားသည်။ တစ်နည်းဆိုရသော် ဉာဏ်ရည်တု (AI) မော်ဒယ်သည် New York Times ဝန်ထမ်းများ၏ မူရင်း အလုပ်အပေါ် အခြေခံ၍ မေးခွန်းများကို ဖြေဆိုနိုင်ပါက New York Times ဝက်ဘ်ဆိုက်အစား ChatGPT ကို သုံးစွဲသူများ စတင် အသုံးပြုလာမည်ဖြစ်ပါသည်။ တရားရုံးသည် ဤကဲ့သို့သဘောထားပါက တရားမျှတသောအသုံးပြုမှုကာကွယ်ရေးနှင့် စပ်လျဉ်းပြီးသက်ဆိုင်ခြင်းမရှိကြောင်း တွေ့ရှိလာနိုင်ဖွယ် ရှိပါသည်။


မူပိုင်ခွင့်အငြင်းပွားမှု အမျိုးအစားများအတွက် ဘုံဖြေရှင်းချက်တစ်ခုမှာ မူပိုင်ခွင့် ရထားသော အကြောင်းအရာ၏ပိုင်ရှင်နှင့် ၎င်းကိုကူးယူလိုသောလုပ်ငန်းအကြား သဘောတူညီချက် လိုင်စင် ရရှိရန်လိုအပ်ပေသည်။ New York Times သတင်းစာနှင့် OpenAI ကုမ္ပဏီတို့သည် ဉာဏ်ရည်တု (AI) မော်ဒယ်များကို အခကြေးငွေဖြင့် လေ့ကျင့်သင်ကြားရန်နှင့် New York Times ၏ အကြောင်းအရာကို အသုံးပြုရန်အတွက် New York Times သတင်းစာသည် OpenAI ကုမ္ပဏီနှင့် လိုင်စင်အကြောင်း ဆွေးနွေးမှုများကို ယခင်က ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း မကြာသေးမီက သတင်းများအရ New York Times သတင်းစာသည် အလားအလာရှိသော ပြိုင်ဘက်တစ်ဦးကို ကူညီပေးနိုင်သည့် လိုင်စင်ဆိုင်ရာ သဘောတူညီချက်ကို ရယူနိုင်ရန် တွန့်ဆုတ်လာနေကြောင်း သိရသည်။

အကယ်၍ New York Times သည် တရားရုံးတွင် တရားစွဲပြီး အောင်မြင်ပါက OpenAI ကုမ္ပဏီသည်ပြင်းထန်သောအကျိုးဆက်များနှင့်ရင်ဆိုင်ရနိုင်သည်။ တရားသူကြီးက ChatGPT ကိုအတိအလင်း ခွင့်ပြုထားသော အကြောင်းအရာများဖြင့်သာ လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိလာပါက ChatGPT ၏ အချက်အလက်များကို ပြန်လည်တည်ဆောက်ရန် လိုအပ်လာနိုင်ပြီး ယခင်က ချိုးဖောက်ခဲ့မှုအတွက် ပြင်းထန်သည့် ဒဏ်ကြေးငွေကို ချမှတ်နိုင်သည်။ သို့သော်လည်း New York Times သတင်းစာမှ တင်သွင်းသည့်တရားစွဲဆိုမှု(နောက်ဆုံးတွင် တရားရုံးသို့သွားရန်ရွေးချယ်ပါက) မဖြေရှင်းမီ ရှည်လျားသော လမ်းကြောင်းများ ရှေ့တွင်ဖြစ်ပေါ်လာနိုင်ပါသည်။

ယခုအချိန်၌ New York Times သတင်းစာသည်၎င်း၏ဝက်ဘ်ဆိုက်တွင်ဝန်ဆောင်မှုစည်းမျဉ်းများနှင့် စပ်လျဉ်း၍ ပြင်ဆင်လာနိုင်သည်။ ၎င်းတို့ထဲတွင် ယခုအခါ လေ့ကျင့်ရေး ဉာဏ်ရည်တု(AI)



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၆)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်

ဆော့ဖ်ဝဲလ်ပရိုဂရမ်များ ဖွံ့ဖြိုးတိုးတက်ရန် ဝက်ဘ်ဆိုက်အကြောင်းအရာများအား အသုံးပြုခြင်းကို တားမြစ် လာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံရေးရာဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source; <https://news.justia.com/openai-may-face-copyright-lawsuit-from-new-york-times>

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

